

NEWSLETTER

STCL celebrated "Hta Ma Ne" Making



ယခုအပတ်တွင် Supreme Trading Company မှ ဝန်ထမ်းအားလုံးပါဝင်ဆင်နွှဲနိုင်ရန် ရည်သန်လျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာရိုးရာထမနဲထိုးပွဲကို ၂၃.၂.၂၀၁၆ နေ့လည် ၂ နာရီတွင် ကျင်းပခဲ့ပါသည်။ ယင်းနောက်ထမနဲများကို ဝန်ထမ်းများအား အညီအမျှ ခွဲဝေပေးရင်း ဖျော်ရွှင်စွာ သုံးဆောင်ကြပါသည်။



အကူးအပြောင်းနှစ်အတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနိုင်ကြောင်း


မြန်မာနိုင်ငံ၏ စီးပွားရေးကို စောင့်ကြည့်လေ့လာသူများက နိုင်ငံ၏နိုင်ငံရေးပြောင်းလဲမှုများ ကြားကာလ အတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များ နှေးကွေးသွားနိုင်သည်ဟု ကြိုတင်ခန့်မှန်းထားကြပါ သည်။ ပြည်တွင်းသတင်းတစ်ခု၏ အဆိုအရ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ တွဲဘက်အတွင်းရေးမှူး ဦးအေးလွင်က မြန်မာနိုင်ငံသည် အပြည့်အဝဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနေစေကာမူ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမည့်သူများ က စောင့်ကြည့်နေဦးမည်သာဖြစ်ကြောင်း၊ နိုင်ငံရေးဦးဆောင်သူတို့က တရားဥပဒေစိုးမိုးရေးကို မလိုက်နာလျှင် ရင်းနှီးမြှုပ်နှံကြမည့်သူများ လာကြဦးမည်ဟုတ် ကြောင်း ပြောကြားခဲ့သည်ဟု ဆိုပါသည်။

၎င်းက ဆက်လက် ၍ အစိုးရသစ် သည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအတွက် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေများကို သန့်စင်အောင် ဦးစားပေး လုပ်ဆောင်သင့်ကြောင်းသို့မှ ပြည်တွင်းကုမ္ပဏီများက ပါဝင်ပူးပေါင်းဆောင်ရွက်လာမည်ဖြစ် ကြောင်း ပြောပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတွင်းရေးမှူးဦးအောင်နိုင်ဦးက ပြည်တွင်းသတင်းဌာန များသို့ ပြောကြားခဲ့သည်မှာ “နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု နှေးကွေးရခြင်းမှာ ရင်းနှီးမြှုပ်နှံမည့်သူများသည် စင်္ကာပူ ကဲ့သို့သော အခြားဈေးကွက်များအပေါ်တွင် ပိုမိုအာရုံစိုက်နေကြ၍လည်း ဖြစ်နိုင်ကြောင်း၊ အမေရိကန်နှင့် အီးယူနိုင်ငံ များ ပင်လျှင် စင်္ကာပူနိုင်ငံမှ တဆင့် မြန်မာနိုင်ငံကို ရောက်လာကြရကြောင်း” ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးမှာ စွမ်းအင်ကဏ္ဍဖြစ်ပြီး စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်း၊ ထုတ်ကုန်လုပ်ငန်းက ၂၂ ရာခိုင်နှုန်းဖြင့် ၎င်းနောက်မှ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းတွင် ၂၀ ရာခိုင်နှုန်း ဆက်သွယ်ရေးကဏ္ဍတွင် ၁၁ ရာခိုင်နှုန်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ၅ ရာခိုင်နှုန်းရှိကြောင်း ပြည်တွင်းသတင်းများက ဆိုပါသည်။

Woodside ကုမ္ပဏီက ဓာတ်ငွေ့သိုက်တွေ့ရှိပြန်ခြင်း

Woodside Petroleum Ltd. က ဇန်နဝါရီလအတွင်းက ပထမအကြိမ် အခြားလုပ်ကွက်တစ်ခု ဓာတ်ငွေ့သိုက်တွေ့ရှိပြီး ယခုဒုတိယအကြိမ် မြန်မာ့ကမ်းလွန်လုပ်ကွက်တွင် ဓာတ်ငွေ့သိုက်တွေ့ရှိ ပြန်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ရိုက်တာ သတင်းဌာန၏ အဆိုအရ Woodside က လုပ်ကွက် Thanlin-1A AD-7 တွင် အကြမ်းအား ဖြင့် ၆၄ မီတာ၊ အသားတင် ၆၂ မီတာရှိ ဓာတ်ငွေ့ခိုအောင်းလွှာ တစ်ခုကိုတွေ့ရှိခဲ့သည်ဟု ဆိုပါသည်။ Woodside အမှုဆောင်အရာရှိချုပ် ပီတာကိုးလ်မင်းက မြန်မာ့ကမ်းလွန် ရှာဖွေရေးဧရိယာမှာ အရည်အသွေးမြင့်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

Woodside က မြန်မာနိုင်ငံတွင် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ကွက် ဧရိယာ၏ ၅ ပုံ ၁ ပုံခန့်ကို လုပ်ကိုင်နေခြင်းဖြစ်ပြီး ကမ်းလွန်လုပ်ကွက် AD-7 တွင် လုပ်ငန်း၏ ၄၀ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ပြီး၊ ကျန် ၆၀ ရာခိုင်နှုန်းကို တောင်ကိုးရီးယားနိုင်ငံ၊ Daewoo International Corp. က ပိုင်ဆိုင်ကြောင်း ရိုက်တာသတင်းက ဖော်ပြပါသည်။



Thai Samart to Invest \$560m in 2016, Focus on Energy



ထိုင်းနိုင်ငံအခြေစိုက်ဆက်သွယ်ရေးနှင့် စွမ်းအင်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Samart Corp Pel သည် ၂၀၁၆ ခုနှစ်တွင် ထိုင်းဘတ် ဘီလီယံ ၂၀ (အမေရိကန်ဒေါ်လာ ၅၆၀ သန်း) ရင်းနှီးမြုပ်နှံသွားမည်ဖြစ် ပြီး စွမ်းအင်ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် အွန်လိုင်းစီးပွားရေးလုပ်ငန်းများတွင် အဓိကထား လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

“စွမ်းအင်လုပ်ငန်းဟာ နောက်နှစ်အနည်းငယ်အတွင်းမှာ အဓိကအခွန်ပေး ဆောင်တဲ့ လုပ်ငန်းဖြစ်လာလိမ့်မယ်” ဟု ကုမ္ပဏီဥက္ကဋ္ဌ Watchai Vilailuck က ပြောသည်။ ၎င်းတို့၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သော Samart I Mobile Pel ၏ ဖုန်းဟန်းဆက်ထုတ်လုပ်သည့် လုပ်ငန်း၏ အားနည်းမှုများကိုလည်း ဖြည့်ဆည်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Myanmar Business Today



စေ့စပ်ညှိနှိုင်းခြင်း လျှို့ဝှက်ချက် ၁၁ ချက်

ကျွန်တော်တို့ မြန်မာလူမျိုးများအနေဖြင့် ထိထိရောက်ရောက် စေ့စပ်ညှိနှိုင်းခြင်းအားနည်းကြသည်။ အဖြူနှင့် အမည်း၊ သူ့ဘက်နှင့်ကိုယ့်ဘက်၊ တိတိကျကျ အဖြေကိုအလိုရှိပေသည်။ အလယ်တွင် ရပ်တည်ခြင်း၊ အဖြူနှင့် အမည်းကြားခံရောင်အနေအထားကို လုံးဝလက်ခံခြင်း မရှိတတ်ကြပေ။ ဤသို့ ကြုံတွေ့ရပါကလည်းပျော့ညံ့ သူ၊ မပြတ်သားသူ၊ သတ္တိမရှိသူစသဖြင့် အနတ်လက္ခဏာအမည်မျိုးစုံတတ်ကြပေသည်။ ယခုခေတ်အခြေအနေမျိုးတွင် လုံးဝညံ့ညံ့ ယတိပြတ် မပြောင်းမလဲမှန်သောတိကျသောအဖြေမျိုးရရှိရန် ခက်ခဲလာပေသည်။ အထူးသဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အပြောင်းအလဲများ ကြုံတွေ့ချိန်တွင် ဖြစ် နိုင်ခြေအဖြေများလေအကျိုးရှိလေဖြစ်ပါသည်။ လက်တွေ့တွင် ကြုံတွေ့လာရသောအင်တာနက်နှင့် အင်ဂျင်နီယာမီဒီယာ၏ ပြောင်းလဲမှုမြန်ဆန်လွန်းခြင်းတိတိကျကျ တတ်ကျွမ်းနားလည်ရန် ခက်ခဲခြင်းကြောင့် အသက်အရွယ်ရလာသူများအနေဖြင့် လူငယ်လူရွယ်များနှင့် ယှဉ်ပြိုင်၍ ဆွေးနွေးညှိနှိုင်းရသည်မှာ ကြီးမားသောစိန်ခေါ်မှုဖြစ်ပေသည်။ “ငါတို့တုန်းကဒီလိုပဲလုပ်ခဲ့တာပဲ”၊ “ငါတို့လုပ်တာမှန်တယ်” ဆိုသည့် အတွေးအခေါ် မျိုးနှင့် ယှဉ်ပြိုင်ရန် ခက်ခဲလာမည်ဖြစ်ပေသည်။

စေ့စပ်ညှိနှိုင်းခြင်း၏ အနှစ်သာရမှာအများလက်ခံနိုင်ဖွယ်ရှိသော၊ အကျိုးရှိသောရလဒ်တစ်ခုရယူရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သော်လည်း တစ်ခါတစ်ရံတွင် အခြေအနေ၊ အကြောင်းအမျိုးမျိုးကြောင့် ထပ်ခါတလဲလဲတွေ့ဆုံညှိနှိုင်းရန်လိုအပ်တတ်ပေသည်။ တစ်ခါတစ်ရံ တိုးသာဆုတ်သာဖြစ်နိုင်ခြေ အဖြေသုံး လေးမျိုး ကိုအခြေခံပြီး အသင့်တော်ဆုံးအဖြေကိုညှိနှိုင်းရန် ဖြစ်ပါသည်။

စီးပွားရေးပြိုင်ဆိုင်မှုအခြေအနေများပြောင်းလဲလာသည်နှင့်အမျှ ဆုံးဖြတ်ချက်တာဝန်ယူရသူများနှင့် မန်နေဂျာ များအဖို့ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် win-win အခြေအနေသို့ရောက်အောင် ပြင်ဆင်ထားဖို့ လိုအပ် ပြီးစေ့စပ်ညှိနှိုင်းခြင်းပညာရပ်ကို ကျွမ်းကျင်မှုရှိအောင် ပြင်ဆင်ထားဖို့လည်းလိုအပ်ပါသည်။

၁။ ကြိုတင်ပြင်ဆင်ထားရန်

လက်တမ်းကြိုသလိုစေ့စပ်ညှိနှိုင်းခြင်းသည် မိမိအလိုရှိသောအဖြေရလဒ်ရရန် ခက်ခဲတတ်ပါသည်။ သို့ဖြစ်၍ တစ်ဖက်သူ၏ တင်ပြဆွေးနွေးချက်ကိုဂရုစိုက်နားထောင်အာရုံစိုက်လေ့လာရန် လိုအပ်ပြီးလိုအပ်လျှင် လိုအပ်သလိုမိမိစေ့စပ်ညှိနှိုင်းရမည့် အကြောင်းအရာနှင့်ပတ်သက်၍ အပင်ပန်းခံလေ့လာထားရန် လိုအပ်ပါ သည်။

၂။ ညှိနှိုင်းရမည့်အချက်များကိုချရေးထားရန်

စာရွက်ပေါ်တွင်ဖြစ်စေ၊ ကွန်ပျူတာတွင်ဖြစ်စေမိမိညှိနှိုင်းရမည့် မျှော်မှန်းထားသည့်ရလဒ်များကိုချ ရေးထားခြင်းသည် အာရုံစိုက်ရန် အထိရောက်ဆုံးဖြစ်လေသည်။ ဤသို့ချရေးထားခြင်းဖြင့် တစ်ခါတစ်ရံတစ်ဖက်လူကအာရုံပျက်ရန်၊ တမင်တကာစိတ်အနှောင့်အယှက်ဖြစ်ရန် ရည်ရွယ်လုပ်ဆောင်မှု ကိုကာကွယ်နိုင်လေသည်။

၃။ မိမိအားနည်းချက်များကို ကြိုတင်သိထားရန်

စေ့စပ်ညှိနှိုင်းရာတွင် ပုဂ္ဂိုလ်ရေးဆန်လွန်းပါကမိမိရည်မှန်းချက်ဦးတည်ချက်များပျက်ပြားပြီးတစ်ဖက်လူအတွက် အခွင့်အရေးရရှိသွားစေ မည်ဖြစ်သည်။ ထို့ကြောင့် မိမိစိတ်ကိုအနှောင့်အယှက်ဖြစ်စေမည့် အခြေအနေ မျိုးညှိနှိုင်းမှုမျိုးကြုံရပါကစေ့စပ်ညှိနှိုင်းခြင်း၏ အဓိကရည်ရွယ်ချက်ကိုအာရုံစိုက်ထားရန် လိုအပ်ပါသည်။

Continued on Next Page-

Continued from Previous Page

၄။ ကိန်းဂဏန်းနှင့်ပတ်သက်၍ ညှိနှိုင်းရာတွင် သတိပြုရန်

မိမိ၏ စေ့စပ်ညှိနှိုင်းမှုတွင် ကိန်းဂဏန်း၊ သို့မဟုတ် ငွေကြေးရာခိုင်နှုန်းအခန်းကဏ္ဍပါဝင်လာလျှင် ယတိပြတ် နံပါတ် တစ်ခုတောင်းဆိုခြင်းထက် အပိုင်းအခြား၊ (ဥပမာ-၈၀ နှင့် တစ်ရာကြား၊ သို့မဟုတ် ၃ - ၅ ရာခိုင်နှုန်း) ထားရှိပြင်ဆင်ထားခြင်း သည် မိမိလိုချင်သောရလဒ်ရရန် နီးစပ်မှုရှိပေသည်။

၅။ အာလာဟသလ္လာဟပြောဆိုခြင်းဖြင့် အစပြုပါ

ကမ္ဘာကျော် Stanford နှင့် Columbia တက္ကသိုလ်ကြီးများ၏ 'အီးမေးလ်ကိုအခြေခံသည့် စေ့စပ်ညှိနှိုင်းမှုများ' ကိုလေ့လာရာတွင် စေ့စပ်ညှိနှိုင်းမှုကိုတိုက်ရိုက်ဆွေးနွေးသူအုပ်စုများနှင့် အာလာဟသလ္လာဟစတင်ပြောဆို ခြင်းမှ စေ့စပ်ညှိနှိုင်းမှုပြုသူအုပ်စုတွင် ဒုတိယအုပ်စုအနေဖြင့် အောင်မြင်မှုရာခိုင်နှုန်း (၅၉) ရာခိုင်နှုန်းထိ ရရှိကြောင်း တွေ့ရှိရပေသည်။

၆။ မျက်နှာချင်းဆိုင်တွေ့ဆုံညှိနှိုင်းပါ

အထိရောက်ဆုံးနည်းမှာမျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းခြင်းဖြစ်ပါသည်။ သို့သော် သတိပြုရန်မှာ စိတ်လှုပ်ရှား လွယ်ခြင်းရှိပါကသတိထားရန် လိုအပ်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများအနေဖြင့် အင်္ဂလိပ်စာ အားနည်း တတ်ရာအထူးသဖြင့် စီးပွားရေးဥပဒေများအခြေခံသောစာချုပ်များဆိုပါကပိုသတိထားရန် လိုအပ်ပါသည်။

၇။ မသိလျှင် မေးပါ၊ လေ့လာပါ

စေ့စပ်ညှိနှိုင်းခြင်းတွင် စိတ်ဓာတ်ခိုင်မာရန် အထူးအရေးပါပြီးမိမိမသိသည့် မသေချာသည့်အချက်ရှိပါက "ရပါတယ်"၊ "ကိစ္စမရှိပါဘူး" ဟုလက်လွတ်စပယ်ပစ်မထားဘဲမသိလျှင် သိအောင်၊ မသေချာလျှင် သေချာအောင် မေးမြန်းရန် လိုအပ်ပါသည်။ ယခုအချိန်တွင် အင်တာနက်မှတစ်ဆင့် ဗဟုသုတများရရှိရန် လွယ်ကူသဖြင့် သေသေချာချာလေ့လာပြင်ဆင်ရန် လိုအပ်ပါသည်။ သဘောတူစာချုပ်တွင် မထင်မှတ်သည့်အချက်တစ်ချက်ကြောင့် ရေရှည်တွင် ဒုက္ခရောက်နိုင်သည် ကို သတိ ပြုရန် လိုအပ်ပါသည်။

၈။ 'ရေတိုညှိနှိုင်းခြင်းရလဒ်' ရှောင်ရှားပါ

တစ်ခါတစ်ရံတစ်ဖက်ကတွန်းတွန်းတိုက်တိုက်ညှိနှိုင်းလာပါက ပြီးစလွယ်ခေါင်းညိတ်လက်ခံလိုက်ခြင်းမပြုရန် လိုအပ်ပါသည်။ တစ်ဖက် သတ်ရလဒ်ရှိသည့် စေ့စပ်ညှိနှိုင်းမှုမျိုးထက် နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်သည့် ရလဒ် ရရှိအောင် အားစိုက်ညှိနှိုင်းရန် လိုအပ်ပါသည်။

၉။ ဖြစ်နိုင်ခြေအဖြေများ ပြင်ဆင်ထားပါ

မိမိလိုချင်သည့် အဖြေတစ်ခုတည်းကိုဆုပ်ကိုင်ညှိနှိုင်းပါကအောင်မြင်သောရလဒ်ရရှိရန် ခက်ခဲတတ်ပါသည်။ သို့ဖြစ်၍ အစကနဦးကတည်းကပင် ဖြစ်နိုင်ခြေ (options) များများစဉ်းစားပြင်ဆင်ထားခြင်းသည် မိမိအတွက် အခြေအနေ ကောင်းပြင်ဆင်ထားရာရောက်ပေသည်။ သို့မှသာမိမိသဘောမကျသည့် ရလဒ်မျိုး ကြုံတွေ့ရပါက စေ့စပ်ညှိနှိုင်းမှု ကိုလျစ်လျူရှုနိုင်ပေသည်။ တစ်ခါတစ်ရံစေ့စပ်ညှိနှိုင်းခြင်းမှ ထွက်ခွာသွားခြင်းသည် အကောင်းဆုံး အဖြေဖြစ်နေတတ်ပါသည်။

၁၀။ လူနှင့်အကြောင်းအရာကွဲပြားရန်

စေ့စပ်ညှိနှိုင်းရာတွင် လူနှင့်အကြောင်းအရာကွဲပြားရန် လွန်စွာအရေးပါလှပေသည်။ နှစ်ဦးနှစ်ဖက် စလုံး မိမိဘက်ပိုအကျိုးရှိရန်၊ အကျိုးအမြတ်များရန် ရည်ရွယ်၍ ညှိနှိုင်းရသည်ဖြစ်ရာ တစ်ခါတစ်ရံ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင်တတ်လေသည်။ ထိုအခြေအနေမျိုးကြုံတွေ့ရလျှင် နှစ်ဦးနှစ်ဖက်၏ အကျိုးထက် လုပ်ငန်း၏ အဓိကရည်မှန်းချက်အကြောင်းအရာကိုသာဦးစားပေးရန် သတိပြုရန် လိုအပ်ပေသည်။

၁၁။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူဥပဒေညာရှင်များနှင့် စေ့စပ်ညှိနှိုင်းရန်

အထူးသဖြင့် စာချုပ်စာတမ်းများပါအချက်များစေ့စပ်ညှိနှိုင်းရာတွင် ဆုံးဖြတ်ရမည့်သူတိုက်ရိုက်ဝင်ရောက် ဆွေးနွေးခြင်းထက် သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သည့် ဥပဒေညာရှင်များနှင့် ညှိနှိုင်းစေခြင်းသည် အထိရောက်ဆုံးဖြစ်လေသည်။ တစ်နည်းအားဖြင့် တာဝန်ခံဆုံးဖြတ်ရမည့်သူအတွက်လည်းအချိန်ရသည့်အပြင် ဖြစ်နိုင်ခြေအဖြေများကိုစဉ်းစားပြင်ဆင်ထားနိုင်ပေသည်။



CENTRAL BANK OF MYANMAR

Reference Exchange Rate

01-03-2016

Country	Currency	Value	Rate
 United State Dollar	USD	1/-=K	1,237.0
 Euro	EUR	1/-=K	1,346.0
 Singapore Dollar	SGD	1/-=K	879.68
 Pound Sterling	GBP	1/-=K	1,723.9
 Swiss Franc	CHF	1/-=K	1,239.2
 Japanese Yen	JPY	100/-=K	1,099.8
 Australian Dollar	AUD	1/-=K	881.56
 Bangladesh Taka	BDT	1/-=K	15.765
 Brazilian Real	BRL	1/-=K	309.93
 Brunei Dollar	BND	1/-=K	880.05

Gold Price for 1.3.2016



World Gold	- 1241	USD/Oz
Myanmar Gold	- 801,000	Kyats